

# ဗာဟိကာ

|     |                            |
|-----|----------------------------|
|     | ပြောပါရစေ                  |
| ၁။  | စားကြိုလုပ်                |
| ၂။  | တွေးကြိုလုပ်               |
| ၃။  | ကြိုတင်ပြင်ဆင်တွေး         |
| ၄။  | အသင့်ပြင်                  |
| ၅။  | ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့   |
| ၆။  | လိုချင်ရင် အရင်ပေး         |
| ၇။  | ပညာဆိုတာ နေရာတိုင်းမှာ     |
| ၈။  | မျက်စိကိုဖွင့် နားကိုစွင့် |
| ၉။  | အချောင်စိတ်                |
| ၁၀။ | စိတ်အားထက်သန်မှု           |
| ၁၁။ | အသိတရား                    |
| ၁၂။ | ဘယ်သူမပြုမိမိမှု           |
| ၁၃။ | အကျင့်စာရိတ္တ              |
| ၁၄။ | ဦးနှောက်ကိုသုံးပါ          |
| ၁၅။ | သူတို့လိုလုပ်ဖူးလား        |
| ၁၆။ | အခက်အခဲကို ဖြေရှင်းနည်း    |
| ၁၇။ | ဘဝအကြောင်း                 |
| ၁၈။ | ကိုယ်စိုက်တာကိုယ်ပဲစားရမယ် |
| ၁၉။ | တိုးတက်အောင်မြင်ဘဝတွင်     |

|     |                                       |    |
|-----|---------------------------------------|----|
| ၂၀။ | ကြီးပွားလိုစိတ်                       | ၅၅ |
| ၂၁။ | ဘယ်လမ်းလိုက်မလဲ                       | ၅၇ |
| ၅   | ၂၂။ ပေါင်းသင်းဆက်ဆံရေး                | ၆၃ |
| ၇   | ၂၃။ လူတော်တွေအတွက်နေရာများ            | ၆၇ |
| ၉   | ၂၄။ ကံရှိမှကြီးပွားမှာလား             | ၇၁ |
| ၁၁  | ၂၅။ လိုအပ်တဲ့ ကကြီးတန်ဆာတွေ           | ၇၅ |
| ၁၃  | ၂၆။ အချိန်အခါကို နားလည်ခြင်း          | ၇၉ |
| ၁၅  | ၂၇။ စကားဆို တောင်လိုမမောက်နဲ့         | ၈၃ |
| ၁၇  | ၂၈။ အပိုကိစ္စနည်းနိုင်သမျှ နည်းရပါမယ် | ၈၅ |
| ၁၉  | ၂၉။ စေ့စပ်သေချာရပါမယ်                 | ၈၉ |
| ၂၁  | ၃၀။ အစွမ်းကုန်ကြိုးပမ်းလေ့ရှိမှု      | ၉၃ |
| ၂၃  |                                       |    |
| ၂၅  |                                       |    |
| ၂၇  |                                       |    |
| ၃၁  |                                       |    |
| ၃၅  |                                       |    |
| ၃၇  |                                       |    |
| ၄၁  |                                       |    |
| ၄၃  |                                       |    |
| ၄၇  |                                       |    |
| ၅၁  |                                       |    |
| ၅၃  |                                       |    |

